

ရွှေကဲ့ကမီ နှ၊ <shei' gwe: ht-mein> 不缝死的筒裙
 ရွှေကျွမ်း နှ၊ <shei' gyun:> 【体】前滚翻
 ရွှေစဉ်နောက်ဆက် ကဝါ <shei' zin naut hset> 先后, 前后
 ရွှေဆီး နှ၊ <shei' zi:> = ရွှေကပေါက်
 ရွှေဆက် နှ၊ <shei' zet> 【语】前缀
 ရွှေဆက်နောက်ဆက် ကဝါ <shei' zet naut hset> = ရွှေဆင့်နောက်ဆင့်
 ရွှေဆင့်နောက်ဆင့် ကဝါ <shei' zin' naut hsin'> 先后: ကားနှစ်စင်း ~ ထွက်သွားလေသည်။ 两辆汽车先后开出去了。 / သုတို့နှစ်ယောက် ~ ရောက်လာကြသည်။ 他们俩先后都来了。
 ရွှေဆောင် ကါ <shei' hsaun> ①领导, 率领, 带头: ~ တပ်, 先锋队, 先头部队 / ~ လမ်းညွှန် 向导, 领导, 引导, 指引 / ~ လမ်းပြ 指引, 引导, 向导, 领导 / ~ အဖွဲ့ 先遣队, 先头仪仗队 ②引导, 指引
 ရွှေဆောင်နှားလား နှ၊ <shei' hsaun nwa: la:> (喻)带头人
 ရွှေဆောင်ရွှေပြေး နှ၊ <shei' hsaun shei' byei:> 先驱者, 倡导者
 ရွှေဆောင်ရွှေဂွံ I နှ၊ <shei' hsaun shei' ywet> 前导, 带头: လုပ်ငန်းအောင်မြင်ရေးအတွက် ~ ကောင်းဖို့လိုအပ်။ 事业要取得成功, 必须有好的带头人。 II ကဝါ <shei' zaun shei' ywet> 领头, 带头: ~ ပြုသည်။ 领导, 带领。
 ရွှေဆောင်ရွှေသွား နှ၊ <shei' hsaun shei' dhwa:> 先驱者: တော်လှန်ရေး ~ ပုဂ္ဂိုလ်များ 革命先驱者
 ရွှေဆောင်လမ်းပြ နှ၊ <shei' hsaun lan: bya'> = ရွှေဆောင်ရွှေဂွံ
 ရွှေဆိုင်ကြိုး နှ၊ <shei' hsain: gyo:> (桅杆的)绳索
 ရွှေညွှန်ပြ ကါ <shei' hnyun pyu'> 引路, 指路
 ရွှေတူ ကဝါ <shei' tu yu> 正前方
 ရွှေတော် နှ၊ <shei' daw> 御前, 帝王跟前
 ရွှေတော်ပြေး I နှ၊ <shei' daw byei:> ①前驱卫 (一种侍卫官为帝王出巡时打前站, 作准备, 据说要见皇帝也必须通过此人) ②先兆 ③先驱者, 前驱, 打前站者: ~ စည် 开道鼓 II နှ၊ <shei' daw byei:> 先行的: ~ တပ် 【军】前锋部队, 先头部队 / ~ ယာဉ် 先导车, 前导车 / ~ အဖွဲ့သား 先行人员
 ရွှေတော်ဖတ် နှ၊ <shei' daw bat> (帝王的)侍读
 ရွှေတော်မောက် နှ၊ <shei' daw mhaut> 御前
 ရွှေတော်ရေး နှ၊ <shei' daw yei:> 御用文书
 ရွှေတိုး ကါ <shei' to:> 向前靠, 推进, 前进
 ရွှေတိုးနောက်ငင်စစ် နှ၊ <shei' do: naut ngin sit> 【军】拉锯战
 ရွှေတိုးနောက်ထုတ် ကဝါ <shei' do: naut hsout> ①往返回地, 前后挪动 ②犹疑不定, 踟躇徘徊: ရှုပ်ရှင်သွားကြည့်ရမလား၊ မကြည့်ရဘူးလား ~ ဖြစ်နေတယ်။ 去不去看电影, 犹

豫不定。
 ရွှေတိုးနောက်ပြန် ကဝါ <shei' do: naut pyan> = ရွှေတိုးနောက်ထုတ်
 ရွှေတက်လမ်း နှ၊ <shei' tet lan:> 前途, 前程, 奔头
 ရွှေတင် ကါ <shei' tin> 推到前头: ကျမတို့ကို ~ ပြီးပြောသည်။ 说话时, 把我们推到前头。
 ရွှေတည် ကါ <shei' ti> 牵头, 打头, 领导
 ရွှေတန်း နှ၊ <shei' dan:> ①前排: ~ လူ 位于前排者 / ~ အလယ်လူ (足球)中锋 / ~ ဘယ်စွန်လူ 左边锋 / ~ ဘယ်တောင်စွန် 左边锋 ②前线: ~ စစ်မျက်နှာ 前线 / ~ တပ် 前线部队 ③先进的, 第一流的, 头面的: ~ ခေါင်းဆောင် 第一线的领导, 头面人物 / ပန်းချီအနုပညာကို ~ သို့ပြိုင်ဆောင်ခဲ့သည်။ 把绘画艺术提高到第一流水平。
 ရွှေတန်းကျ နှ၊ <shei' dan: kya'> 先进的, 发达的
 ရွှေတား ကါ <shei' hta:> 以……为重, 以……为前题: စေတနာမေတ္တာ ~ ပြီးဆောင်ရွက်သည်။ 以友谊为重, 真心实意地干。
 ရွှေထိုး နှ၊ <shei' do:> 写在“၆”或“၇”等低平声调符号“၆”符号中的名称。如ကော်၊ ခေါ်
 ရွှေထိုးဖိနပ် နှ၊ <shei' do: ph-nat> 一种拖鞋
 ရွှေထိုးနောက်ငင် ကဝါ <shei' do: naut ngin> ①忽前忽后, 进进退退 ②犹豫不决, 徘徊, 踟蹰
 ရွှေထိုးသေနတ် နှ၊ <shei' do: th-nat> 前膛火枪
 ရွှေထောက်နောက်ခံ နှ၊ <shei' daut naut khan> 后盾, 靠山: ~ ပေါများသည်။ 有很多靠山。
 ရွှေထွက် နှ၊ <shei' dwet> 缅甸舞蹈“အငြိမ့်”中先出场的次要女演员
 ရွှေနေ နှ၊ <shei' nei> 律师
 ရွှေနေခေါ် ကါ <shei' nei khaw> 聘请律师
 ရွှေနေခေါင်းရပ် နှ၊ <shei' nei gaun: yat> 领袖, 领导者
 ရွှေနေချုပ် နှ၊ <shei' nei gyout> 国家最高检察长
 ရွှေနေငှား ကါ <shei' nei hnga:> = ရွှေနေခေါ်
 ရွှေနေရွှေရပ် နှ၊ <shei' nei shei' yat> = ရွှေနေ
 ရွှေနေရွှေဂွံ I နှ၊ <shei' nei shei' ywet> = ရွှေနေ II ကဝါ <shei' nei shei' ywet> = ရွှေဆောင်ရွှေဂွံ
 ရွှေနေလိုက် ကါ <shei' nei lait> ①【律】律师替人辩护 ②(喻)为人辩护: ကိုယ့်မိတ်ဆွေဘက်က ~ ဖယ်တော့။ 为自己朋友辩护。
 ရွှေနောက် ကဝါ <shei' naut> 前后
 ရွှေပေါက် နှ၊ <shei' baut> = ရွှေကပေါက်
 ရွှေပြေး I နှ၊ <shei' byei:> 先进 II နှ၊ <shei' byei:> 先锋, 先驱: ~ ကင်း 前哨 / ~ ကင်းထောက် 前哨 / ~ တပ် 先锋队, 先头部队 / ~ တပ်ဦး 先头部队, 先锋队 / ~ နိမိတ် 前兆, 先兆 / ~ နိမိတ်ဟော 预言 / ~